

မင်္ဂလာကြေး နဲ့ <hmin gan> = မင်္ဂလာကြေး။  
 မင်္ဂလာကြေး နဲ့ <hmin gan set ku> 复写纸  
 မင်္ဂလာမီတ္ထား နဲ့ <hmin gan meit tu> 摘本, 副本, 字帖  
 မင်္ဂလာသတ် နဲ့ <min g-la' thout> 【佛】吉祥经(佛讲过的三十八种幸福之道)  
 မင်္ဂလာ နဲ့ <min g-la> ①吉祥, 吉利; ~ ဝကား: 吉祥的话, 贺词 / ~ ဆူ 贺词 ②吉利的事, 吉祥之物: နားထွင်း ~ 穿耳仪式, 穿耳典礼 ③【佛】有关幸福的道理 ④结婚: ~ ခရီးထွက် 蜜月旅行 ⑤ သံပုံ 中的六点牌与三点牌构成的一对牌  
 မင်္ဂလာကြေး နဲ့ <min g-la gyei> ①亲戚朋友送给新郎新娘的贺礼或礼金 ②新郎新娘给来闹洞房年轻人的喜钱 ③男方的聘礼; 女方的陪送  
 မင်္ဂလာအောင် I နဲ့ <min g-la zaun> 结婚仪式 II ကဲ့ <min g-la saun> 结婚: ~ ကိတ်မျှေး 喜字蛋糕, 婚礼蛋糕 / ~ သတိသိမ်း 新娘 / ~ သတိသား 新郎 / ~ လူပျို့ရဲ့ 男傧相 / ~ အပျို့ရဲ့ 女傧相  
 မင်္ဂလာဆွမ်း နဲ့ <min g-la zun> 缅甸人结婚时布施的斋饭  
 မင်္ဂလာဘရား နဲ့ <min g-la t-ya> 【佛】有关幸福的道理  
 မင်္ဂလာနေ့ နဲ့ <min g-la nei> ①吉日, 大喜日 ②新年第一天(指缅甸泼水节过后的第一天)  
 မင်္ဂလာပြု ကဲ့ <min g-la pyu> 办喜事(包括结婚或其他吉庆之事)  
 မင်္ဂလာပွဲ ကဲ့ <min g-la bwe> 结婚典礼, 吉庆的典礼  
 မင်္ဂလာမှု နဲ့ <min g-la hmu> 喜庆  
 မင်္ဂလာယူ ကဲ့ <min g-la yu> 把……做为吉祥的征兆  
 မင်္ဂလာရက် နဲ့ <min g-la yet> = မင်္ဂလာဇွဲ  
 မင်္ဂလာရှိ နဲ့ <min g-la shi> 吉祥的, 庄严的  
 မင်္ဂလာလက်ဆောင် နဲ့ <min g-la let hsaun> 贺礼, 礼品  
 မင်္ဂလာလက်ထပ်ဗုံး နဲ့ <min g-la let htat pwe> 结婚典礼, 婚礼  
 မင်္ဂလာခိုင် နဲ့ <min g-la ein> 办喜事之家  
 မင်္ဂလာဦး နဲ့ <min g-la u> ①新婚, 新婚期: ~ ဖွေ့ယ်: 新婚夫妻所获的财物 ②初婚  
 မင်္ဂလာ နဲ့ <hmin za> 在佛塔、佛窟等墙壁上用颜料写下遗留至今的文字记载  
 မင်္ဂလာထိုး ကဲ့ <hmin sei' hto> = မင်္ဂလာထိုး  
 မင်္ဂလာကြေး နဲ့ <hmin set> 墨水滴  
 မင်္ဂလာတိုင်းကြေး နဲ့ <hmin sout set ku> = မင်္ဂလာတိုင်းကြေး။  
 မင်္ဂလာ နဲ့ <hmin hsei> = မင်္ဂလာ။  
 မင်္ဂလာ နဲ့ <hmin dan> 笔, 蘸水笔  
 မင်္ဂလာဦး နဲ့ <hmin don> (印刷用)油墨滚筒  
 မင်္ဂလာတောင် နဲ့ <hmin daun> = မင်္ဂလာတောင်

မင်္ဂလာထိုး နဲ့ <min te> [英 mantle] 【生】外套膜  
 မင်္ဂလာလေးယောက် နဲ့ <min d-lei> 门捷列夫(俄国化学家): ~ မြို့အလွယ်မြှင့်ယေား: 门捷列夫元素周期表  
 မင်္ဂလာလင် နဲ့ <min d-lin> = မြှင့်လင်။  
 မင်္ဂလာပိုပ်စကြေး နဲ့ <hmin hneit set ku> 吸墨纸  
 မင်္ဂလာပေါ် ကဲ့ <hmin paut> ①洇: ဒိုက္ခာမြောက်းဘူး ~ တယ်။ 这种纸不好, 写字容易洇。②晾墨后感染成疮  
 မင်္ဂလာပိုတိုက်ယူ ကဲ့ <hmin put ku: yu> 拓印(碑文等)  
 မင်္ဂလာဦး နဲ့ <hmin bu> 墨水瓶, 墨盒  
 မင်္ဂလာယောက် နဲ့ <hmin byet> 专擦墨迹的橡皮: ~ ခေါ်: 消字灵  
 မင်္ဂလာရေး နဲ့ <hmin yei> (古)用墨写的字, 墨迹  
 မင်္ဂလာရေ့ နဲ့ <hmin yei> 墨水, 墨汁  
 မင်္ဂလာရေ့စုတိုး ကဲ့ <hmin yei sout hto> 文身, 鳞墨  
 မင်္ဂလာရိုင် နဲ့ <min shi bit> [俄]孟什维克  
 မင်္ဂလာလုံး နဲ့ <hmin lon> (印刷用)油墨滚筒  
 မင်္ဂလာခုံး နဲ့ <min th-khan> = မံသခုံး  
 မင်္ဂလာသေ့ နဲ့ <hmin dhei> = မင်္ဂလာသေ့။  
 မင်္ဂလာသေ့ထိုး ကဲ့ <hmin dhei' hto> 文身  
 မင်္ဂလာသား နဲ့ <min thaw> [英 menthol] 【化】薄荷醇, 茴醇  
 မင်္ဂလာသတ်ပင် နဲ့ <hmin that bin> 【植】大地锦草 Euphorbia Hypericifolia  
 မင်္ဂလာအိုး နဲ့ <hmin o> 墨水瓶  
 မင်္ဂလာအိုးခုံး နဲ့ <hmin o: gon> 墨水台  
 မင်္ဂလာအိုး နဲ့ <hmin eit> (乌贼的)墨囊  
 မင်္ဂလာ: I နဲ့ <min> ①帝王, 统治者, 政府: ~ မဲ့ဝါး 无政府主义 ②大臣, 官员, 先生: လူကြီး: ~ 先生 / ~ ပရိသတ် 贵宾 ③帝王赐给大臣的封号 II နဲ့ <min> 你(对亲近者或比自己年轻的人用) III ကဲ့ <min> (合) 表示“过分”、“老”的意思, 如: ထွဲ့ ~ 很过分 / အိုး ~ 很老, 衰老 / ကြီး: ~ 很大  
 မင်္ဂလာဘတ်၏ နဲ့ <min: g-daw> 官太太, 夫人  
 မင်္ဂလာကုသား နဲ့ <min: ku' tha> ①【佛】佛本生经故事中的一位即将成佛者的名字 ②(喻)长相丑陋的人 ③(喻)善于追求女人者  
 မင်္ဂလာကိုကား နဲ့ <min: ko ga> 【植】偃毛鹤藤 Lettsomia barbigera, Clarke  
 မင်္ဂလာကိုချဉ်း/မင်္ဂလာကိုယ်ချဉ်း နဲ့ <min: ko khyi> 在剃度仪式上缅甸青少年扎在颈上的线(避邪用) = အောင်ချဉ်း  
 မင်္ဂလာကုသား နဲ့ <min: gout pin> = မင်္ဂလာကုသား။  
 မင်္ဂလာကန် နဲ့ <min: kan> 钉在木船舱内的长条木板  
 မင်္ဂလာကုပိုးခြောင်း နဲ့ <min: gat so: hmyau> 依附于官宦的人  
 မင်္ဂလာကိုယ်လုပ်ဘတ်၏ နဲ့ <min: ko lout taw> = ကိုယ်လုပ်